

မြေအန္တရာယ်အာမခံ

- ကျား/မ မရွေး၊ အသက်အရွယ်မရွေး မြေအန္တရာယ်ရှိသူအားလုံး မြေအန္တရာယ်အာမခံဝယ်ယူထားရှိနိုင်ပါသည်။
- ၁ ယူနစ် ကျပ်(၅)သိန်းမှ အများဆုံး ၁၀ ယူနစ် ကျပ်သိန်း (၅၀) အထိ ထားနိုင်ပါသည်။

အာမခံသက်တမ်း

- အာမခံသက်တမ်းမှာ (၁)နှစ်ဖြစ်ပါသည်။

ပရီမီယံနှုန်းထား

- အာမခံထားငွေ ၁ ယူနစ် ကျပ်(၅)သိန်းအတွက် ပရီမီယံကြေး (၅၀၀)ကျပ် ကျသင့်ပါမည်။
- ပရီမီယံပေးသွင်းသည့်နေ့တွင် အာမခံစတင်ပါသည်။

အာမခံအကျိုးခံစားခွင့်

- အာမခံသက်တမ်းအတွင်း မြေကိုက်ခံရမှုကြောင့် အာမခံထားသူ သေဆုံးလျှင် အာမခံထားငွေအား ဥပဒေအရ အကျိုးခံစားခွင့် ရှိသူသို့ ထုတ်ပေးပါမည်။
- မြေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်း မျက်စိနှစ်လုံး ကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်းနှင့် မြေကိုက်ခံရမှုကြောင့် ဆေးရုံ၊ ဆေးခန်းတက်ရောက်ကုသရခြင်း တို့အတွက် အကျိုးခံစားခွင့်ရရှိပါမည်။ ကျန်းမာရေးဌာန ထောက်ခံချက်ပါရှိရပါမည်။



“ Insurance You Can Rely On ”



No.53, Rm-401, 4th Floor, Strand Square,
Strand Road, Pabedan Township, Yangon.



09 95 44 777 88, 09 95 44 777 99



info@ikbzlife.com

KBZ LIFE



LIFE ASSURANCE

IKBZ Pyin Nyar Shwe O
Group Life
Sportsman Life
Snake-bite Life

KBZ LIFE ပညာရွှေဘိုး

အာမခံအကျိုးခံစားခွင့်နှင့် အကျိုးကျေးဇူးများ

အခြေခံ	နှစ်ထပ်ကွမ်း
- ပရီမီယံကင်းလွတ်ခွင့်	- ပရီမီယံကင်းလွတ်ခွင့်
- ပညာရေးအကျိုးခံစားခွင့်	- ပညာရေးအကျိုးခံစားခွင့်
- ပေါ်လစီကို စာရင်းပိတ်ခြင်း	- ပေါ်လစီကို စာရင်းပိတ်ခြင်း
- အမ်းငွေထုတ်ယူခြင်း	- အမ်းငွေထုတ်ယူခြင်း
- ချေးငွေရနိုင်ခြင်း	- ချေးငွေရနိုင်ခြင်း
	- သေဆုံးမှုအကျိုးခံစားခွင့်
	- ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်

- (က) သားသမီးများ၏ ပညာရေးအတွက် ချွေတာစုဆောင်းသည့် အလေ့အထကောင်းရရှိစေခြင်း။
- (ခ) မမျှော်လင့်သော ဖြစ်ရပ်ဆိုးများနှင့် ကြုံခဲ့သော်လည်း သားသမီးများ၏ ပညာရေးရပ်ဆိုင်းမသွားစေပဲ ပညာရေးအတွက် ငွေကြေး အထောက်အပံ့ရစေခြင်း။
- (ဂ) ပေးသွင်းရသည့် ပရီမီယံပမာဏထက် ပိုမိုသော အာမခံ အကျိုးခံစားခွင့် ငွေရနိုင်ခြင်း။
- (ဃ) ဝင်ငွေခွန်သက်သာခြင်း။
- (င) အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း။
- (စ) အာမခံမှရရှိသည့် အကျိုးခံစားခွင့်ကို မည်သည့်ကြွေးရှင်မှ ဝရမ်းမကပ်နိုင်ခြင်း။

ရွေးချယ်နိုင်သော အာမခံသက်တမ်းများ

- ၁။ အာမခံသက်တမ်း(၉)နှစ် - ပရီမီယံပေးသွင်းရမည့်သက်တမ်း(၅)နှစ်
- ၂။ အာမခံသက်တမ်း(၁၁)နှစ် - ပရီမီယံပေးသွင်းရမည့်သက်တမ်း(၇)နှစ်
- ၃။ အာမခံသက်တမ်း(၁၄)နှစ် - ပရီမီယံပေးသွင်းရမည့်သက်တမ်း(၁၀)နှစ်

ပရီမီယံပေးသွင်းခြင်း

- လစဉ်၊ (၃)လ၊ (၆)လ၊ (၁)နှစ် အရစ်ကျပေးသွင်းနိုင်ပါသည်။
- အသက်(၁၈)နှစ်မှ (၅၆)နှစ်အတွင်းရှိသူများ
- အနည်းဆုံးကျပ်သိန်း(၅၀) မှ အများဆုံး ကျပ်သိန်း(၁,၀၀၀)ထိ ထားနိုင်ပါသည်။

စုပေါင်းအသက်အာမခံ

- အသက် (၁၈)နှစ်မှ (၆၀) နှစ်အတွင်းရှိသောဝန်ထမ်းများ အလုပ်သမားများ ကိုယ်တိုင် သော်လည်းကောင်း၊ အလုပ်ရှင်မှ မိမိအလုပ်သမားများအတွက် သော်လည်းကောင်း၊ စုပေါင်းအသက် အာမခံ ဝယ်ယူထားရှိနိုင် ပါသည်။
- အလုပ်သမားအနည်းဆုံး (၅)ဦးဖြင့် ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း

- အာမခံသက်တမ်းမှာ (၁)နှစ်ဖြစ်ပါသည်။

ပရီမီယံနှုန်းထား

- အာမခံထားငွေ၏ ၁ရာခိုင်နှုန်းဖြစ်ပြီးကျသင့်ပရီမီယံကို တစ်ကြိမ်တည်း တစ်လုံးတည်းပေးသွင်းရပါမည်။
- အာမခံထားငွေကျပ် (၁၀၀၀၀) အတွက် (၁)နှစ်လျှင် ပရီမီယံကြေး (၁၀၀) ကျပ်၊ ကျပ်သိန်း(၅၀)အတွက် (၅၀၀၀၀)ကျပ် ကျသင့်ပါသည်။
- ပရီမီယံပေးသွင်းသည့်နေ့တွင် အာမခံစတင်ပါသည်။

အာမခံအကျိုးခံစားခွင့်

- အာမခံသက်တမ်းအတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် ရရှိပါမည်။ အာမခံထားသူ သေဆုံးခဲ့လျှင် ဥပဒေအရ အကျိုးခံစားခွင့်ရှိသူသို့ အာမခံထားငွေကို ထုတ်ပေးပါမည်။
- အာမခံထားသော အလုပ်သမားများအနက် တစ်ဦး (သို့) တစ်ဦးထက် ပို၍ အလုပ်မှ နှုတ်ထွက်ပါက အာမခံသက်တမ်းအတွင်း အလုပ်သမား အစားထိုးနိုင်ပါသည်။
- အာမခံထားသော အလုပ်သမားများထဲမှ အလုပ်သမား ၁ဦးက အလုပ်မှ အပြီး နှုတ်ထွက်သွားလျှင် (သို့) အလုပ်မှထုတ်ပယ်ခြင်း ခံရလျှင် ထိုသူ သည် ၎င်းနေ့မှစတင်ပြီး အာမခံအကာအကွယ်မရရှိနိုင်ပါ။



အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

- အသက်(၁၀)နှစ်မှ (၆၀)နှစ်အထိရှိသော ကျောင်းသူကျောင်းသားများနှင့် အားကစားတစ်မျိုးမျိုးကစားသူများဝယ်ယူထားရှိနိုင်ပါသည်။
- အားကစားသမားတစ်ဦးလျှင် အာမခံထားငွေ အနည်းဆုံး ကျပ်(၁၀) သိန်းမှ အများဆုံးငွေကျပ်သိန်း (၅၀)ထိ အာမခံထားနိုင်ပါသည်။

အာမခံသက်တမ်း

- အာမခံသက်တမ်းမှာ (၁)နှစ်ဖြစ်ပါသည်။
- နိုင်ငံလက်ရွေးစင်အားကစားသမားများအတွက် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ယှဉ်ပြိုင်စဉ်ကာလတိုအတွက် ကာလတိုနှုန်းဖြင့် ထပ်မံ ဝယ်ယူနိုင်ပါသည်။

ပရီမီယံနှုန်းထား

- အာမခံထားငွေ ၁ ယူနစ်ကျပ်(၁၀)သိန်းအတွက် ပရီမီယံကြေး ကျပ်(၅၀၀၀) ကျသင့်ပါမည်။
- ကာလတိုခရီးစဉ်အတွက် နှုန်းမှာ
 - ၇ရက်ခရီးစဉ် ကျပ် (၅၀၀) ကျသင့်ပါသည်။
 - ၁လခရီးစဉ် ကျပ် (၁၀၀၀) ကျသင့်ပါသည်။
- နိုင်ငံလက်ရွေးစင် အားကစားသမားများ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ယှဉ်ပြိုင်သည့်အခါ မူလအားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံအပြင် ကာလတို ခရီးစဉ်အတွက်ပါ ထပ်မံဝယ်ယူရပါမည်။
- ပရီမီယံပေးသွင်းသည့်နေ့တွင် အာမခံစတင်ပါသည်။

အာမခံအကျိုးခံစားခွင့်

- အာမခံသက်တမ်းအတွင်း အာမခံထားသူ ထိခိုက်ဒဏ်ရာရလျှင်သော် လည်းကောင်း၊ သေဆုံးခဲ့လျှင်သော်လည်းကောင်း အကျိုးခံစားခွင့် ရရှိပါမည်။

